

**အနုတ္တလက္ခဏသုတ်
ပါဠိတော်အဘိဓမ္မာ**



အနုတ္တလက္ခဏသုတ်ပါဠိတော်အဘိဓမ္မာ

အနုတ္တလက္ခဏသုတ်အစွမ်း

က ။ ဓမ္မစက္ကံ ပဝတ္ထေတွာ၊
(ဓမ္မစက်ကံ ပဝတ်တစ်တဝါ၊)
အာသဠိယံ ဟိ ပုဏ္ဏမေ။
(အာသန်လိုယံ ဟိ ပုန်နမေ။)
နဂရေ ဗာရာဏသိယံ၊
(နဂရေ ဗာရာဏသိယံ၊)
ဣသိပတနဂယေ ဝနေ။
(အိသိပတနဂယေ ဝနေ။)

ခ ။ ပါပေတွာဒိဖလံ နေသံ၊
(ပါပစ်တဝါဒိဖလံ နေသံ၊)
အနုက္ကမေန ဒေသယိ။
(အနုတ်ကမေန ဒေသယိ။)
ယံ တံ ပက္ခဿ ပဉ္စမုံ၊
(ယံ တံ ပက်ခတ်သ ပင်စမြန်၊)
ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
(ဝိမုတ်တတ်ထံ ဘဏာမ ဟေ။)

(၅) အနုတ္တလက္ခဏသုတ်နိဒါန်း

ဧဝံ မေ သုတံ -
(အေဝံ မေ သုတံ-)
ဧကံ သမယံ ဘဂဝါ
(အေကံ သမယံ ဘဂဝါ)
ဗာရာဏသိယံ ဝိဟရတိ
(ဗာရာဏသိယံ ဝိဟရတိ)

**ညောင်လေးပင်အာရုံတော်၏
အနတ္တလက္ခဏာသုတ်ပါဠိတော်နိဿယ**

**နမော တဿ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ**

အတွင်းနိဒါန်း

ဘန္တေ ကဿပ - အို အရှင်မဟာကဿပ။
ဣဒံသုတ္တံ - ဤအနတ္တလက္ခဏာသုတ်ကို။ **မေ-
မယာအာနန္ဒေန** - အကျွန်ုပ် အာနန္ဒာသည်။ **ဘဂဝတော**
- မြတ်စွာဘုရား၏။ **သမ္ဗုဒ္ဓါ** - မျက်မှောက်တော်မှ။
ဧဝံ - ဤသို့။ **သုတံ** - ကြားလိုက်ရ၏။ **ဧကံ** -
တစ်ပါးသော။ **သမယံ** - အခါ၌။ **ဘဂဝါ** - မြတ်စွာ
ဘုရားသည်။ **ဗာရာဏသီယံ** - ဗာရာဏသီပြည်၌။
ဣသိပတနေ - ဣသိပတန အမည်ရှိသော။ **မိဂဒါ
ယေ** - မိဂဒါဝန်တော၌။ **ဝိဟရတိ** - နေတော်မူ၏။
တတြခေါ - ထိုသို့ နေတော်မူသောအခါ၌။ **ဘဂဝါ**

- မြတ်စွာဘုရားသည်။ **ပဉ္စဝဂ္ဂိယေ** - ပဉ္စဝဂ္ဂီ အမည်ရှိ
ကုန်သော။ **ဘိက္ခု** - ရဟန်းတို့ကို။ **ဘိက္ခဝေါတိ** -
ချစ်သားရဟန်းတို့ ဟူ၍။ **အာမန္တေသိ** - ခေါ်တော်မူ၏။
ဘဒ္ဒန္တတိ - ဘဒ္ဒန္တဟူ၍။ တစ်နည်း။ **တေ** - ရှင်
တော်မြတ်ဘုရားအား။ **ဘဒ္ဒံ** - ကောင်းခြင်းမင်္ဂလာ
သည်။ **အတ္တု** - ဖြစ်စေ သတည်း။ **ဣတိ** - ဤသို့။
တေဘိက္ခု - ထိုပဉ္စဝဂ္ဂီရဟန်းတို့သည်။ **ဘဂဝတော**
- မြတ်စွာဘုရားအား။ **ပစ္စသောသုံ** - နားတော်
လျှောက်ကုန်၏။ **ဘဂဝါ** - မြတ်စွာဘုရားသည်။ **ဧတံ**
- ဤ “ရူပံ ဘိက္ခဝေ အနတ္တာ” အစရှိသော
အနတ္တလက္ခဏာသုတ်ကို။ **အဝေါစ** - မိန့်တော်မူ၏။

(အရှင်မဟာကဿပ၏အမည်ရင်းသည်ပိပ္ပလိဖြစ်၏။

“ဘန္တေပိပ္ပလိ” ဟုအမည်ရင်းကိုရှင်အာနန္ဒာမြွက်ဆိုခြင်းငှာမသိသည်ဖြစ်၍

အနွယ်အားဖြင့် “ဘန္တေကဿပ” ဟုမြွက်ဆိုရန်ဘုရားရှင်ညွှန်ပြသည်။

“မေ-မယာအာနန္ဒေဂေနေ” ထေရဂုဏ်ပုဒ်ဖြင့်မထေရ်ကြီးများရှေ့၌

မိမိကိုယ်ကိုဆိုခြင်းသည်မယဉ်ကျေးသောကြောင့်ထေရဂုဏ်ပုဒ်ကိုမထည့်ဘဲ

“မေမယာအာနန္ဒေန” ဟုဆိုရသည်။